

学问就这样狂妄吗?

- မာန်ထောင်လွှား က၊ <man htaun hlwa> 狂妄，傲慢
- မာန်ပါ က၊ <man pa> ①慷慨激昂，雄赳赳：စစ်ဝတ်စစ်ဝားနဲ့ ဆိုတော့သိပ် ~ တာပဲ။ 穿上军装很威风。/ စကားပြောရာတွင် ~ သည်။ 他说话慷慨激昂。②逼真，栩栩如生：ဆင်ရုပ် ပုံများမှာအသက်ဝင်လှုပ်ရှားနေတိသကဲ့သို့ရှိ၍ ~ လှပါသည်။ 画的大象栩栩如生。
- မာန်ပါပါ က၊ <man pa ba> 激昂，雄赳赳：~ ချီထွက်သော တပ်ပဲ့ 雄赳赳气昂昂前进的部队
- မာန်ပေါက် က၊ <man paut> 狂妄
- မာန်ပွား က၊ <man pwa> ①发怒②狂妄
- မာန်ဖီ က၊ <man phi> ①敌视，虎视眈眈 ②自负：~ နေ သောမျက်နှာထား 敌视的表情(或)自负的神态
- မာန်မာန် န၊ <man ma na'> = မာန်
- မာန်မူ က၊ <man mu> 发怒，恼火
- မာန်မဲ က၊ <man me> 呵斥，斥责，申斥
- မာန်မန်ယစ် က၊ <man mon yit> 发怒，发威
- မာန်ယစ် က၊ <man yit> 傲慢：အာဏာ ~ နေသောမျက်နှာပြင် ကျောင်းဆုပ် 傲慢的白人校长
- မာန်ယော့ က၊ <man yaw / man lyaw> ①意志松懈 ② 做气减退
- မာန်ဝင့် က၊ <man win> 盛气凌人，自负：ဒါလောက်လဲမာန် ပဝင့်ပေးပါနဲ့။ 你别那么盛气凌人。
- မာန်ဝင် က၊ <man win> 骄傲起来，趾高气扬
- မာန်သွင်း က၊ <man thwin> 暗下决心，憋着劲要……
- မာန်ယုန် န၊ <man hon> 傲气，骄矜之气
- မိန့် က၊ <mein'> (合)(高贵者)讲述，致词，指示
- မိန့်ကြား က၊ <mein' kya> 讲述，致词，吩咐
- မိန့်ခွန်း န၊ <mein' gun> 演说，报告
- မိန့်ခွန်းချော က၊ <mein' gun: khywei> ①佛陀讲经 ②(谗) 讲话，高谈阔论：တာတွေများ ~ နေသလဲ။ 你在发表些什么高论? / ~ နေတာ နှာရီလောက်ကြာသွားပြီ။ 已经高谈阔论两个小时了。
- မိန့်ဆို က၊ <mein' hso> 演讲，致词，吩咐
- မိန့်တော်ပြန် က၊ <mein' daw pyan> = အမိန့်တော်ပြန်
- မိန့်ထေသံ န၊ <mein' dwei dhan> (古)圣旨，(敬)教诲
- မိန့်ပွက် က၊ <mein' pwet> = မိန့်ပြက်
- မိန့်မိန့်ကြီး က၊ <mein' mein' gyi> 养尊处优：သူကအိမ်မှာ ~ ထိုင်စားနေတယ်။ 他在家吃闲饭养尊处优。
- မိန့်မှာ က၊ <mein' hma> 讲话，作指示，嘱咐
- မိန့်ပြက် က၊ <mein' mywet> (敬)演讲，致词
- မိန့်ဟ က၊ <mein' ha'> = မိန့်ပြက်
- မိန့် န၊ <mein> [巴][缅天]双鱼宫(十二黄道宫之一，以 双鱼为标志)相当于缅历十二月

- မိန့်ကောင် န၊ <mein gaun> 【动】鸱鸺，猫头鹰，也称 လင် ကောင်ပိုး 或 ငှက်ဆိုး 常在深夜发出凄切的叫声，缅甸人 认为是种不吉祥的鸟
- မိန့်ချပ် န၊ <mein khyat> 甲冑，铠甲
- မိန့်ချပ်တန်ဆာ န၊ <mein khyat d-za> 铠甲，盔甲
- မိန့်ငှက် န၊ <mein hnget> 【动】 = မိန့်ကောင်
- မိန့်ဇိမ် န၊ <mein zein> 【动】石鸻 Esacus recurvirostris (great stone plover)
- မိန့်ညို န၊ <mein nyo> 铠甲
- မိန့် က၊ <mein> 不灵便，软弱无力，迷迷糊糊
- မိန့်ကလေး န၊ <mein: kh-lei> 小女孩，小姑娘
- မိန့်မ န၊ <mein: ma'> ①女人，妇女，女子，女性 ②老婆， 妻子
- မိန့်မကုန်း န၊ <mein: m-gon> (古)宫内女侍，宫娥彩女
- မိန့်မကိုယ် န၊ <mein: m-go> (雅)女性生殖器
- မိန့်မကြီး န၊ <mein: ma' gyi> ①年龄较大的妇女 ②大 老婆
- မိန့်မကြမ်း န၊ <mein: m-gyan> ①【剧】反派女角 ②能吃 苦的女子 ③粗鲁的女子
- မိန့်မကွ န၊ <mein: m-gwa'> (古)宫内女侍，宫娥彩女
- မိန့်မခိုး က၊ <mein: ma' kho> 男携女私奔
- မိန့်မချည် န၊ <mein: m-khyi> 一种普通打双扣的结绳法
- မိန့်မငယ် န၊ <mein: m-nge> ①年轻女子 ②小老婆，妾
- မိန့်မစီးမိန့်ပံ န၊ <mein: m-zi: ph-nat> 女鞋，坤鞋
- မိန့်မစိုး န၊ <mein: m-zo> 太监
- မိန့်မညွှတ် န၊ <mein: ma' nyan / mein: m-nyan> ①(摆 脱困境的)机智 ②诡计
- မိန့်မတောင်း က၊ <mein: ma' taun> 讨媳妇
- မိန့်မတွက် န၊ <mein: m- dwet> (买东西时运用的)简单 地加减心算法
- မိန့်မထိန်း န၊ <mein: m-dein> 开放院或管理妓女者，龟 公，鸨母
- မိန့်မနိမိတ်ဝံ န၊ <mein: ma' n-meit wa'> 阴户
- မိန့်မနောက်ပိုး န၊ <mein: ma' naut po> 追求异性的女人
- မိန့်မပေးစား က၊ <mein: ma' pei: za> 给……娶媳妇
- မိန့်မပေါ့ န၊ <mein: m-baw'> 放荡女人，轻浮的女人
- မိန့်မပျို န၊ <mein: m-byo> 少女，姑娘
- မိန့်မပျံ န၊ <mein: m-byan> 风骚女子，轻佻的女人
- မိန့်မပျက် န၊ <mein: m-byet> 堕落的女人
- မိန့်မပေော် န၊ <mein: m-baw> 女伴
- မိန့်မပေော်ဝင် က၊ <mein: m- baw win> 女子发身，女孩 到青春期
- မိန့်မဘော်ဝင် က၊ <mein: m-baw win> = မိန့်မပေော်ဝင်
- မိန့်မမြဲ န၊ <mein: m- myon> 不孕者